

# Gen

## Chapter 27

Burmese Interlinear

Reference: Burmese Judson Bible (1835)

၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂
သူ့မျက်စိများ	-နှင့်မှန်သွားကပြော၏	ယိဇာတ်	အိုကီးဦး၏	-အဘယ်ကပြောဆိုသော်	-နှင့်ဖွဲ့လဲ၏				
		<a href="#">H3327</a>	<a href="#">H2204</a>		<a href="#">H1961</a>				

၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂
ငါ့သား	-သို့သူထံ	-နှင့်ဆိုလ၏	-ထိုကပြော၏	သူ့သား	ဆေး	-ကို	-နှင့်ခေါ်လ၏	-မှမပြောပြော	
	<a href="#">H0413</a>	<a href="#">H0559</a>			<a href="#">H6215</a>	<a href="#">H0853</a>	<a href="#">H7121</a>	<a href="#">H7200</a>	

၂၅၂	၂၅၂	၂၅၂
ကပြော-ငါဒီမှာ	-သို့သူထံ	-နှင့်ဆိုလ၏
<a href="#">H2009</a>	<a href="#">H0413</a>	<a href="#">H0559</a>

ထိုနောက် ထူဇာတ်သည် အိုရှု မျက်စိမှန်သဖွယ် မမပြောနိုင်သောအခါ၊ သားအကိစ္စသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလ၏။

၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂
-၏ငါ့သခေပြော	နု-	ငါသိ	-မ	ငါအိုကီးဦးပီ	-ကျေးဇူးပူ၍	ကပြော-	-နှင့်ဆိုလ၏		
<a href="#">H4194</a>		<a href="#">H3117</a>	<a href="#">H3045</a>	<a href="#">H3808</a>	<a href="#">H2204</a>	<a href="#">H4994</a>	<a href="#">H2009</a>	<a href="#">H0559</a>	

အဘကလည်း၊ ယခုငါအိုလှပီအဘယ်သော အခါ သရေမည်ကို ငါမသိ။

၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂
-ထိုလယ်	-နှင့်ထွက်	-နှင့်သင့်လေး	သင့်မျိုးအိတ်	သင့်လက်နက်များ	-ကျေးဇူးပူ၍	ကပြော-	-နှင့်-ယခု		
<a href="#">H3318</a>	<a href="#">H7198</a>	<a href="#">H8522</a>	<a href="#">H3627</a>	<a href="#">H4994</a>	<a href="#">H5375</a>	<a href="#">H6258</a>			

၂၅၂	၂၅၂	၂၅၂
အမဲ	ရိကုဆ	-ငါ့အတွက်
<a href="#">H6720</a>	<a href="#">H6720</a>	-နှင့်အမဲလိုက်

မသမေ့ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကင်ပေးမည်အကပြောပြော၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မျိုးတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပေးလျှင်၊

၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂
-နှင့်ငါစားမည်	-ငါ့ထံ	-နှင့်ယူခဲ့	ငါနှစ်သက်ခဲ့၏	-ကဲ့သို့	အရသာရှိသောအစားအစာ	-ငါ့အတွက်	-နှင့်ပပြော-		
<a href="#">H0398</a>		<a href="#">H0935</a>	<a href="#">H0157</a>	<a href="#">H4303</a>					

၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂
ငါသေ	-၌မတိုင်မီ	ငါ့ဝိညာဉ်	သင့်ကိုကောင်းချီးပေးမည်	-အတွက်
<a href="#">H4191</a>	<a href="#">H2962</a>	<a href="#">H5315</a>	<a href="#">H1288</a>	<a href="#">H5668</a>

ငါမိန့်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပပြောဆို၏။

၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂	၂၅၂
ဆေး	-နှင့်သွားလ၏	သူ့သား	ဆေး	-သို့	ယိဇာတ်	-၌ပပြောပြော	ကပြော-န၏	-နှင့်ရိဗကာ	
<a href="#">H6215</a>	<a href="#">H3212</a>		<a href="#">H6215</a>	<a href="#">H0413</a>	<a href="#">H3327</a>	<a href="#">H1696</a>	<a href="#">H8085</a>	<a href="#">H7259</a>	

၂၅၂	၂၅၂	၂၅၂	၂၅၂
-သို့ယူခဲ့	အမဲ	-သို့အမဲလိုက်	-ထိုလယ်
<a href="#">H0935</a>			



ᠠᠨᠠᠭ	ᠰᠢᠨ	ᠠᠨᠠ	ᠰᠢᠨ	ᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	11
-၏အမွေးပါသော	လူ- <a href="#">H0376</a>	ငါ့အစ်ကို <a href="#">H0251</a>	ဆေး <a href="#">H6215</a>	ကဏ္ဍ <a href="#">H2005</a>	သူအမေ <a href="#">H0517</a>	ရိဗကာ <a href="#">H7259</a>	-သို့ <a href="#">H0413</a>	ယာကုပ် <a href="#">H3290</a>	-နှင့်ဆိုလ၏ <a href="#">H0559</a>	

: ᠠᠨᠠ	ᠰᠢᠨ	ᠠᠨᠠ
-၏ချစ်မွေးသော <a href="#">H2509</a>	လူ- <a href="#">H0376</a>	-နှင့်ငါ့မူကား <a href="#">H0595</a>

ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို သေကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချစ်မွတ်သောသူ ဖြစ်၏။

ᠠᠨᠠ	ᠰᠢᠨ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	12
-နှင့်ငါ့ယူခဲ့မည် <a href="#">H0935</a>	-ကဲ့သို့လိမ့်ညာသူ <a href="#">H8591</a>	-၌သူမျက်စိ	-နှင့်ငါ့ဖဖြစ်မည် <a href="#">H1961</a>	ငါ့အဘ <a href="#">H0001</a>	ငါ့ကိုကိုင်တွယ်မည် <a href="#">H4959</a>	ဖဖြစ်ကောင်း <a href="#">H0194</a>	

: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
ကောင်းချီး <a href="#">H1293</a>	-နှင့်-မ <a href="#">H3808</a>	ကျိန်ခြင်း <a href="#">H7045</a>	-ငါ့အပေါ် <a href="#">H0595</a>

ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မငိုလောက်မလောက် ကျိန်ခြင်းအမငိုလောက်သာ ခံရလိမ့်မည်ဟု အမိကိုဆို လ၏။

ᠠᠨᠠ	ᠰᠢᠨ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	13
-၌ငါ့အသံ	နားထောင် <a href="#">H8085</a>	-ကောက်အမှန် <a href="#">H0389</a>	ငါ့သား	သင့်ကျိန်ခြင်း <a href="#">H7045</a>	-ငါ့အပေါ်	သူအမေ <a href="#">H0517</a>	-သို့ <a href="#">H0559</a>	

: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
-ငါ့အတွက်	ယူ- <a href="#">H3947</a>	-နှင့်သွား <a href="#">H3212</a>

အမိရကောကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမငိုလောက်သည် ငါ့၌သင့်ရောက်ပါစေ။ ငါ့စကား ကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း။

ᠠᠨᠠ	ᠰᠢᠨ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	14
သူအမေ <a href="#">H0517</a>	-နှင့်ပငြိလ၏ <a href="#">H0517</a>	-သို့သူအမေ <a href="#">H0517</a>	-နှင့်ယူခဲ့လ၏ <a href="#">H0935</a>	-နှင့်ယူလ၏ <a href="#">H3947</a>	-နှင့်သွားလ၏ <a href="#">H3212</a>	

: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
သူအဘ <a href="#">H0001</a>	နှစ်သက်၏ <a href="#">H0157</a>	-ကဲ့သို့	အရသာရှိသောအစားအစာ <a href="#">H4303</a>

သူသည် သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမိန့်ရှက်တတ်သော အမဲဟင်းလျာကို ချက်လ၏။

ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	15
-ထိုအကောင်းဆုံးသော	-ထိုကံ့ခြာသော	သူမှသား	-၏ဆေး <a href="#">H6215</a>	အဝတ်များ-	-ကို <a href="#">H0853</a>	ရိဗကာ <a href="#">H7259</a>	-နှင့်ယူလ၏ <a href="#">H3947</a>

: ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	
-ထိုငယ်သော	သူမှသား	ယာကုပ် <a href="#">H3290</a>	-ကို <a href="#">H0853</a>	-နှင့်ဝတ်ဆင်လ၏ <a href="#">H3847</a>	-၌အိမ်	-နှင့်သူမ <a href="#">H0854</a>	-ထိုအရာ

ထိုအခါ ရဗေကကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကံ့ခြာသော၏အဝတ်၊ ကောင်းမွန်သော အဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စလျက်၊

יָדוּ သူလက်များ <a href="#">H3027</a>	עֶלְ- -အပေါ်	הַשְּׂבִיבָה ဝတ်ဆင်စလေ၏ <a href="#">H3847</a>	עֵינָי -ထိုဆိတ် <a href="#">H5795</a>	יָדוּ -၏ဆိတ်ကလေးများ- <a href="#">H1423</a>	עָרַב သားရဲများ- <a href="#">H5785</a>	וְאֵל -နှင့်-ကို <a href="#">H0853</a>	16
				וְיָדוּ -၏သူလည်ကုပ်	הַקָּהָל ချာမ္မဗုဒ္ဓ- <a href="#">H0853</a>	עָל -နှင့်-အပေါ်	

ဆိတ်သငယ်၏ သားရဲကိုလည်းယူ၍ သူ၏ လက်၌၎င်း၊ လည်ပင်ချာမ္မဗုဒ္ဓ ဘက်၌၎င်း ဆင်ယင်ပြုလျှင်၊

בָּר -၌လက် <a href="#">H3027</a>	הַשְּׂבִיבָה ပငြိခဲ့၏	אֶת- -ထိုအရာ	הַקָּהָל -ထိုမုန့် <a href="#">H3899</a>	וְאֵל -နှင့်-ကို <a href="#">H0853</a>	עֵינָי -ထိုအရသာရှိသောအစားအစာ <a href="#">H4303</a>	וְ -ကို <a href="#">H0853</a>	וְ -နှင့်ပေးလေ၏ <a href="#">H5414</a>	17
						וְ သူမသား	וְ ယာကုပ် <a href="#">H3290</a>	

မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက်၌အပ်ပေး၏။

אֶת သင်	וְ မည်သူ <a href="#">H4310</a>	הַ ကညြှ-ငါဒီမှာ <a href="#">H2009</a>	וְ -နှင့်ဆိုလေ၏ <a href="#">H0559</a>	וְ ငါ့အဘ <a href="#">H0001</a>	וְ -နှင့်ဆိုလေ၏ <a href="#">H0559</a>	וְ သူ့အဘ <a href="#">H0001</a>	וְ -သို့ <a href="#">H0413</a>	וְ -နှင့်ဝင်လေ၏ <a href="#">H0935</a>	18
							וְ ငါ့သား		

ယာကုပ်လည်း အဘထံသို့ သွား၍၊ အဘဟု ခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား။ သင်သည် အဘယ်သူနည်းဟု မေး၏။

וְ သင်ပငြာခဲ့သည် <a href="#">H1696</a>	וְ -ကဲ့သို့	וְ ငါပုခြံပီပြီ	וְ သင့်သားဦး <a href="#">H1060</a>	וְ ဆော <a href="#">H6215</a>	וְ ငါ <a href="#">H0595</a>	וְ သူ့အဘ <a href="#">H0001</a>	וְ -သို့ <a href="#">H0413</a>	וְ ယာကုပ် <a href="#">H3290</a>	וְ -နှင့်ဆိုလေ၏ <a href="#">H0559</a>	19
וְ သင့်ဝိညာဉ်ငါ့ကိုကောင်းချီးပေးမည် <a href="#">H1288</a>	וְ -အတွက် <a href="#">H5668</a>	וְ -မုငါ့အမဲ <a href="#">H0398</a>	וְ -နှင့်စား <a href="#">H3427</a>	וְ ထိုင် <a href="#">H4994</a>	וְ -ကျေးဇူးပူ၍	וְ ထ-	וְ -ငါ့ထံ <a href="#">H0413</a>			
							וְ သင့်ဝိညာဉ် <a href="#">H5315</a>			

ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကျိုးသေမဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပပြုပါပီ။ ထ၍ထိုင်ပါ။  
အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကခြင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။

וְ ငါ့သား <a href="#">H4672</a>	וְ -သို့တွေး	וְ သင်အလျင်စလိုခဲ့သည်	וְ -ဤအရာ <a href="#">H2088</a>	וְ -အဘယ် <a href="#">H4100</a>	וְ သူ့သား	וְ -သို့ <a href="#">H0413</a>	וְ ယိဇောတ် <a href="#">H3327</a>	וְ -နှင့်ဆိုလေ၏ <a href="#">H0559</a>	20
וְ -ငါ့ရုဗုဒ္ဓမာဏ်၌ <a href="#">H6440</a>	وְ သင့်ဘုရားသခင် <a href="#">H0430</a>	וְ ထာဝရဘုရား <a href="#">H3068</a>	וְ ကျကြိုစေခဲ့၏	וְ -အဘယ်ကခြင်းဆိုသော်	וְ -နှင့်ဆိုလေ၏ <a href="#">H0559</a>				

အဘလူဇာန်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မမြန်စွာတွေးရသောအကခြင်းကား၊ အဘယ်သို့နည်း ဟု သားအားမေးလျှင်၊  
အဘ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကခြင်း၊ လျင်မမြန်စွာတွေးပါသည်ဟု  
ပပြောဆိုလေ၏။

21	<table border="0"> <tr> <td>בְּנֵי</td> <td>שְׂמֹנֶה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּעֵינַי</td> <td>לֹא</td> <td>קָרָא</td> <td>מִמֶּנִּי</td> <td>21</td> </tr> <tr> <td>ငါ့သား</td> <td>-နွဲ့ငါသင့်ကိုကိုင်တွယ်မည်</td> <td>-ကျေးဇူးပူ၍</td> <td>ချဉ်းကပ်-</td> <td>ယာကုပ်</td> <td>-သို့</td> <td>ယိဇောတ်</td> <td>-နွဲ့ဆိုလ၏</td> <td></td> </tr> <tr> <td></td> <td><a href="#">H4184</a></td> <td><a href="#">H4994</a></td> <td><a href="#">H5066</a></td> <td><a href="#">H3290</a></td> <td><a href="#">H0413</a></td> <td><a href="#">H3327</a></td> <td><a href="#">H0559</a></td> <td></td> </tr> <tr> <td></td> <td></td> <td></td> <td>לֹא</td> <td>אֶל</td> <td>שָׁמַיְמָה</td> <td>בְּנֵי</td> <td>מִמֶּנִּי</td> <td></td> </tr> <tr> <td></td> <td></td> <td></td> <td>-မ</td> <td>-အကယ်၍</td> <td>ဆော</td> <td>ငါ့သား</td> <td>-ဤ</td> <td></td> </tr> <tr> <td></td> <td></td> <td></td> <td><a href="#">H3808</a></td> <td></td> <td><a href="#">H6215</a></td> <td></td> <td><a href="#">H2088</a></td> <td></td> </tr> </table>	בְּנֵי	שְׂמֹנֶה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי	21	ငါ့သား	-နွဲ့ငါသင့်ကိုကိုင်တွယ်မည်	-ကျေးဇူးပူ၍	ချဉ်းကပ်-	ယာကုပ်	-သို့	ယိဇောတ်	-နွဲ့ဆိုလ၏			<a href="#">H4184</a>	<a href="#">H4994</a>	<a href="#">H5066</a>	<a href="#">H3290</a>	<a href="#">H0413</a>	<a href="#">H3327</a>	<a href="#">H0559</a>					לֹא	אֶל	שָׁמַיְמָה	בְּנֵי	מִמֶּנִּי					-မ	-အကယ်၍	ဆော	ငါ့သား	-ဤ					<a href="#">H3808</a>		<a href="#">H6215</a>		<a href="#">H2088</a>	
בְּנֵי	שְׂמֹנֶה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי	21																																															
ငါ့သား	-နွဲ့ငါသင့်ကိုကိုင်တွယ်မည်	-ကျေးဇူးပူ၍	ချဉ်းကပ်-	ယာကုပ်	-သို့	ယိဇောတ်	-နွဲ့ဆိုလ၏																																																
	<a href="#">H4184</a>	<a href="#">H4994</a>	<a href="#">H5066</a>	<a href="#">H3290</a>	<a href="#">H0413</a>	<a href="#">H3327</a>	<a href="#">H0559</a>																																																
			לֹא	אֶל	שָׁמַיְמָה	בְּנֵי	מִמֶּנִּי																																																
			-မ	-အကယ်၍	ဆော	ငါ့သား	-ဤ																																																
			<a href="#">H3808</a>		<a href="#">H6215</a>		<a href="#">H2088</a>																																																

ကဏက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သား ဆောမုန်သည် မမုန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊

22	<table border="0"> <tr> <td>מִמֶּנִּי</td> <td>שְׂמֹנֶה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּעֵינַי</td> <td>לֹא</td> <td>קָרָא</td> <td>מִמֶּנִּי</td> <td>22</td> </tr> <tr> <td>-နွဲ့ဆိုလ၏</td> <td>-နွဲ့ကိုင်တွယ်လ၏-သူ့ကို</td> <td>သူ့အဘ</td> <td>ယိဇောတ်</td> <td>-သို့</td> <td>ယာကုပ်</td> <td>-နွဲ့ချဉ်းကပ်လ၏</td> <td></td> <td></td> </tr> <tr> <td><a href="#">H0559</a></td> <td><a href="#">H4959</a></td> <td><a href="#">H0001</a></td> <td><a href="#">H3327</a></td> <td><a href="#">H0413</a></td> <td><a href="#">H3290</a></td> <td><a href="#">H5066</a></td> <td></td> <td></td> </tr> <tr> <td></td> <td>שָׁמַיְמָה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּעֵינַי</td> <td>לֹא</td> <td>קָרָא</td> <td>מִמֶּנִּי</td> <td></td> </tr> <tr> <td></td> <td>-၏ဆော</td> <td>လက်များ-</td> <td>-နွဲ့-ထိုလက်များ</td> <td>-၏ယာကုပ်</td> <td>အသံ-</td> <td>-ထိုအသံ</td> <td></td> <td></td> </tr> <tr> <td></td> <td><a href="#">H6215</a></td> <td><a href="#">H3027</a></td> <td><a href="#">H3027</a></td> <td><a href="#">H3290</a></td> <td></td> <td></td> <td></td> <td></td> </tr> </table>	מִמֶּנִּי	שְׂמֹנֶה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי	22	-နွဲ့ဆိုလ၏	-နွဲ့ကိုင်တွယ်လ၏-သူ့ကို	သူ့အဘ	ယိဇောတ်	-သို့	ယာကုပ်	-နွဲ့ချဉ်းကပ်လ၏			<a href="#">H0559</a>	<a href="#">H4959</a>	<a href="#">H0001</a>	<a href="#">H3327</a>	<a href="#">H0413</a>	<a href="#">H3290</a>	<a href="#">H5066</a>				שָׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי			-၏ဆော	လက်များ-	-နွဲ့-ထိုလက်များ	-၏ယာကုပ်	အသံ-	-ထိုအသံ				<a href="#">H6215</a>	<a href="#">H3027</a>	<a href="#">H3027</a>	<a href="#">H3290</a>				
מִמֶּנִּי	שְׂמֹנֶה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי	22																																															
-နွဲ့ဆိုလ၏	-နွဲ့ကိုင်တွယ်လ၏-သူ့ကို	သူ့အဘ	ယိဇောတ်	-သို့	ယာကုပ်	-နွဲ့ချဉ်းကပ်လ၏																																																	
<a href="#">H0559</a>	<a href="#">H4959</a>	<a href="#">H0001</a>	<a href="#">H3327</a>	<a href="#">H0413</a>	<a href="#">H3290</a>	<a href="#">H5066</a>																																																	
	שָׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי																																																
	-၏ဆော	လက်များ-	-နွဲ့-ထိုလက်များ	-၏ယာကုပ်	အသံ-	-ထိုအသံ																																																	
	<a href="#">H6215</a>	<a href="#">H3027</a>	<a href="#">H3027</a>	<a href="#">H3290</a>																																																			

ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘ သည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဆော၏လက်ဖြစ်ပေသည်ဟု ဆိုလ၏။

23	<table border="0"> <tr> <td>שָׁמַיְמָה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּעֵינַי</td> <td>לֹא</td> <td>קָרָא</td> <td>מִמֶּנִּי</td> <td>23</td> </tr> <tr> <td>-၏ဆော</td> <td>-ကဲ့သို့လက်များ-</td> <td>သူ့လက်များ</td> <td>ဖွဲ့ကခြံ</td> <td>-အဘယ်ကခြံဆိုသော်</td> <td>မှတ်မိခဲ-သူ့ကို</td> <td>-နွဲ့-မ</td> <td></td> </tr> <tr> <td><a href="#">H6215</a></td> <td><a href="#">H3027</a></td> <td><a href="#">H3027</a></td> <td><a href="#">H1961</a></td> <td></td> <td></td> <td><a href="#">H3808</a></td> <td></td> </tr> <tr> <td></td> <td></td> <td></td> <td>הַשָּׁמַיְמָה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּעֵינַי</td> <td></td> </tr> <tr> <td></td> <td></td> <td></td> <td>-နွဲ့ကောင်းချီးပေးလ၏-သူ့ကို</td> <td>အမူးပသော</td> <td>သူ့အစ်ကို</td> <td></td> <td></td> </tr> <tr> <td></td> <td></td> <td></td> <td><a href="#">H1288</a></td> <td></td> <td><a href="#">H0251</a></td> <td></td> <td></td> </tr> </table>	שָׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי	23	-၏ဆော	-ကဲ့သို့လက်များ-	သူ့လက်များ	ဖွဲ့ကခြံ	-အဘယ်ကခြံဆိုသော်	မှတ်မိခဲ-သူ့ကို	-နွဲ့-မ		<a href="#">H6215</a>	<a href="#">H3027</a>	<a href="#">H3027</a>	<a href="#">H1961</a>			<a href="#">H3808</a>					הַשָּׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּעֵינַי					-နွဲ့ကောင်းချီးပေးလ၏-သူ့ကို	အမူးပသော	သူ့အစ်ကို						<a href="#">H1288</a>		<a href="#">H0251</a>		
שָׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּעֵינַי	לֹא	קָרָא	מִמֶּנִּי	23																																										
-၏ဆော	-ကဲ့သို့လက်များ-	သူ့လက်များ	ဖွဲ့ကခြံ	-အဘယ်ကခြံဆိုသော်	မှတ်မိခဲ-သူ့ကို	-နွဲ့-မ																																											
<a href="#">H6215</a>	<a href="#">H3027</a>	<a href="#">H3027</a>	<a href="#">H1961</a>			<a href="#">H3808</a>																																											
			הַשָּׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּעֵינַי																																											
			-နွဲ့ကောင်းချီးပေးလ၏-သူ့ကို	အမူးပသော	သူ့အစ်ကို																																												
			<a href="#">H1288</a>		<a href="#">H0251</a>																																												

ထိုသို့သူ၏ လက်တို့သည် ဆော၏လက်ကဲ့သို့ အမူးပသောကခြံ၊ ယာကုပ်ဖွဲ့မှန်းကို အဘမရိပ်မိ သဖြင့်၊ ကောင်းကျိုးပေးလ၏။

24	<table border="0"> <tr> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>שָׁמַיְמָה</td> <td>בְּנֵי</td> <td>מִמֶּנִּי</td> <td>הַשָּׁמַיְמָה</td> <td>מִמֶּנִּי</td> <td>24</td> </tr> <tr> <td>ငါ</td> <td>-နွဲ့ဆိုလ၏</td> <td>ဆော</td> <td>ငါ့သား</td> <td>-ဤ</td> <td>သင်</td> <td>-နွဲ့ဆိုလ၏</td> <td></td> </tr> <tr> <td><a href="#">H0589</a></td> <td><a href="#">H0559</a></td> <td><a href="#">H6215</a></td> <td></td> <td><a href="#">H2088</a></td> <td></td> <td><a href="#">H0559</a></td> <td></td> </tr> </table>	אֶל	הַשָּׁמַיְמָה	שָׁמַיְמָה	בְּנֵי	מִמֶּנִּי	הַשָּׁמַיְמָה	מִמֶּנִּי	24	ငါ	-နွဲ့ဆိုလ၏	ဆော	ငါ့သား	-ဤ	သင်	-နွဲ့ဆိုလ၏		<a href="#">H0589</a>	<a href="#">H0559</a>	<a href="#">H6215</a>		<a href="#">H2088</a>		<a href="#">H0559</a>	
אֶל	הַשָּׁמַיְמָה	שָׁמַיְמָה	בְּנֵי	מִמֶּנִּי	הַשָּׁמַיְמָה	מִמֶּנִּי	24																		
ငါ	-နွဲ့ဆိုလ၏	ဆော	ငါ့သား	-ဤ	သင်	-နွဲ့ဆိုလ၏																			
<a href="#">H0589</a>	<a href="#">H0559</a>	<a href="#">H6215</a>		<a href="#">H2088</a>		<a href="#">H0559</a>																			

သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဆော စင်စစ်အမှန်ပင် ဖြစ်သလော့ဟု မေးပန်လျှင်၊ မှန်ပါ သည်ဟု ဆို၏။

25	<table border="0"> <tr> <td>הַשָּׁמַיְמָה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּנֵי</td> <td>מִמֶּנִּי</td> <td>הַשָּׁמַיְמָה</td> <td>מִמֶּנִּי</td> <td>25</td> </tr> <tr> <td>သင့်ကိုကောင်းချီးပေးမည်</td> <td>-အတွက်</td> <td>-၏ငါ့သား</td> <td>-မှအမဲ-</td> <td>-နွဲ့ငါစားမည်</td> <td>-ငါ့ထံ</td> <td>ချဉ်းကပ်</td> <td>-နွဲ့ဆိုလ၏</td> </tr> <tr> <td><a href="#">H1288</a></td> <td><a href="#">H4616</a></td> <td></td> <td></td> <td><a href="#">H0398</a></td> <td></td> <td><a href="#">H5066</a></td> <td><a href="#">H0559</a></td> </tr> <tr> <td>שָׁמַיְמָה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּנֵי</td> <td>מִמֶּנִּי</td> <td>הַשָּׁמַיְמָה</td> <td>מִמֶּנִּי</td> <td></td> </tr> <tr> <td>-နွဲ့သောလ၏</td> <td>စပျစ်ရည်</td> <td>-သူ့ထံ</td> <td>-နွဲ့ယူခဲ့လ၏</td> <td>-နွဲ့စားလ၏</td> <td>-သူ့ထံ</td> <td>-နွဲ့ချဉ်းကပ်လ၏-</td> <td>ငါ့ဝိညာဉ်</td> </tr> <tr> <td><a href="#">H8354</a></td> <td><a href="#">H3196</a></td> <td></td> <td><a href="#">H0935</a></td> <td><a href="#">H0398</a></td> <td></td> <td><a href="#">H5066</a></td> <td><a href="#">H5315</a></td> </tr> </table>	הַשָּׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּנֵי	מִמֶּנִּי	הַשָּׁמַיְמָה	מִמֶּנִּי	25	သင့်ကိုကောင်းချီးပေးမည်	-အတွက်	-၏ငါ့သား	-မှအမဲ-	-နွဲ့ငါစားမည်	-ငါ့ထံ	ချဉ်းကပ်	-နွဲ့ဆိုလ၏	<a href="#">H1288</a>	<a href="#">H4616</a>			<a href="#">H0398</a>		<a href="#">H5066</a>	<a href="#">H0559</a>	שָׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּנֵי	מִמֶּנִּי	הַשָּׁמַיְמָה	מִמֶּנִּי		-နွဲ့သောလ၏	စပျစ်ရည်	-သူ့ထံ	-နွဲ့ယူခဲ့လ၏	-နွဲ့စားလ၏	-သူ့ထံ	-နွဲ့ချဉ်းကပ်လ၏-	ငါ့ဝိညာဉ်	<a href="#">H8354</a>	<a href="#">H3196</a>		<a href="#">H0935</a>	<a href="#">H0398</a>		<a href="#">H5066</a>	<a href="#">H5315</a>
הַשָּׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּנֵי	מִמֶּנִּי	הַשָּׁמַיְמָה	מִמֶּנִּי	25																																										
သင့်ကိုကောင်းချီးပေးမည်	-အတွက်	-၏ငါ့သား	-မှအမဲ-	-နွဲ့ငါစားမည်	-ငါ့ထံ	ချဉ်းကပ်	-နွဲ့ဆိုလ၏																																										
<a href="#">H1288</a>	<a href="#">H4616</a>			<a href="#">H0398</a>		<a href="#">H5066</a>	<a href="#">H0559</a>																																										
שָׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּנֵי	מִמֶּנִּי	הַשָּׁמַיְמָה	מִמֶּנִּי																																											
-နွဲ့သောလ၏	စပျစ်ရည်	-သူ့ထံ	-နွဲ့ယူခဲ့လ၏	-နွဲ့စားလ၏	-သူ့ထံ	-နွဲ့ချဉ်းကပ်လ၏-	ငါ့ဝိညာဉ်																																										
<a href="#">H8354</a>	<a href="#">H3196</a>		<a href="#">H0935</a>	<a href="#">H0398</a>		<a href="#">H5066</a>	<a href="#">H5315</a>																																										

အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကျိုးပေးမည်အကခြံ၊ ငါ့သား၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ သွင်း၍၊ အဘစားလ၏။ စပျစ်ရည်ကို လည်း ပေး၍ အဘသောလ၏။

26	<table border="0"> <tr> <td>בְּנֵי</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>אֶל</td> <td>הַשָּׁמַיְמָה</td> <td>בְּנֵי</td> <td>מִמֶּנִּי</td> <td>26</td> </tr> <tr> <td>ငါ့သား</td> <td>-ငါ့ကို</td> <td>-နွဲ့နမ်း-</td> <td>-ကျေးဇူးပူ၍</td> <td>ချဉ်းကပ်-</td> <td>သူ့အဘ</td> <td>ယိဇောတ်</td> <td>-နွဲ့ဆိုလ၏</td> </tr> <tr> <td></td> <td></td> <td></td> <td><a href="#">H4994</a></td> <td><a href="#">H5066</a></td> <td><a href="#">H0001</a></td> <td><a href="#">H3327</a></td> <td><a href="#">H0559</a></td> </tr> </table>	בְּנֵי	אֶל	הַשָּׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּנֵי	מִמֶּנִּי	26	ငါ့သား	-ငါ့ကို	-နွဲ့နမ်း-	-ကျေးဇူးပူ၍	ချဉ်းကပ်-	သူ့အဘ	ယိဇောတ်	-နွဲ့ဆိုလ၏				<a href="#">H4994</a>	<a href="#">H5066</a>	<a href="#">H0001</a>	<a href="#">H3327</a>	<a href="#">H0559</a>
בְּנֵי	אֶל	הַשָּׁמַיְמָה	אֶל	הַשָּׁמַיְמָה	בְּנֵי	מִמֶּנִּי	26																		
ငါ့သား	-ငါ့ကို	-နွဲ့နမ်း-	-ကျေးဇူးပူ၍	ချဉ်းကပ်-	သူ့အဘ	ယိဇောတ်	-နွဲ့ဆိုလ၏																		
			<a href="#">H4994</a>	<a href="#">H5066</a>	<a href="#">H0001</a>	<a href="#">H3327</a>	<a href="#">H0559</a>																		

ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘ ကို နမ်းလ၏။



ကမ္ဘာအို -နှင့်ဆိုင်လင် <a href="#">H0559</a>	လူအို -သို့သူအဘ <a href="#">H0001</a>	အို -နှင့်ယူခဲလင် <a href="#">H0935</a>	ထိပ်ပု အရသာရှိသခအစားအစာ <a href="#">H4303</a>	အို သူ <a href="#">H1931</a>	ထိပ် -လည်း <a href="#">H1571</a>	ပု -နှင့်ပိုင်လင် <a href="#">H0559</a>
	အို -အတွက် <a href="#">H5668</a>	အို -၏သူသား <a href="#">H0001</a>	အို -မှအမဲ- <a href="#">H0398</a>	အို -နှင့်စားပါစေ <a href="#">H0398</a>	အို ငါ့အဘ <a href="#">H0001</a>	အို ထပါစေ <a href="#">H0001</a>
				အို သင့်ဝိညာဉ် <a href="#">H5315</a>	အို သင့်ဝိညာဉ်ကိုကောင်းချီးပေးမည် <a href="#">H1288</a>	

31

သူသည်လည်း အမဲဟင်းလျာကို ချက်၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊  
အကျွန်ုပ်ကိုကောင်းကျိုးပေးမည်အကခြင်း၊ သား၏ အမဲသားကို ထ၍စားပါလော့ဟုဆိုလင်၏။

အို သင့်သားဦး <a href="#">H1060</a>	အို သင့်သား <a href="#">H3966</a>	အို ငါ <a href="#">H0589</a>	အို -နှင့်ဆိုင်လင် <a href="#">H0559</a>	အို သင် <a href="#">H0559</a>	အို မည်သူ- <a href="#">H4310</a>	အို သူအဘ <a href="#">H0001</a>	အို ယိဇဟတ် <a href="#">H3327</a>	အို -သူထံ <a href="#">H0559</a>	အို -နှင့်ဆိုင်လင် <a href="#">H0559</a>
									အို ဆေး <a href="#">H6215</a>

32

အဘကူဇက်ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ အကျွန်ုပ်ကား သားအကပြီးသော ဖြစ်ပါ၏ဟု ဆိုလင်၏၊  
အဘကူဇက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊

အို -နှင့်ဆိုင်လင် <a href="#">H0559</a>	အို အလွန် <a href="#">H3966</a>	အို -တိုင်အောင် <a href="#">H5704</a>	အို ကိစ္စာသခ <a href="#">H2731</a>	အို တုန်လှုပ်ခြင်း <a href="#">H2731</a>	အို ယိဇဟတ် <a href="#">H3327</a>	အို -နှင့်တုန်လှုပ်ခေါက်ခေါက်ခဲလင် <a href="#">H2729</a>
အို -မှအလုံးစုံ <a href="#">H3605</a>	အို -နှင့်ငါစားခဲ့ပြီ <a href="#">H0398</a>	အို -ငါထံ <a href="#">H0398</a>	အို -နှင့်ယူခဲလင် <a href="#">H0935</a>	အို -၏အမဲ <a href="#">H0935</a>	အို -ထိုအမဲလိုက်သခ- <a href="#">H1931</a>	အို ထိုနည်းတူ <a href="#">H0645</a>
	အို ဖြစ်လိမ့်မည် <a href="#">H1961</a>	အို ကောင်းချီးခံရသခ <a href="#">H1288</a>	အို -လည်း <a href="#">H1571</a>	အို -နှင့်ငါကောင်းချီးပေးခဲ့ပြီသူကို <a href="#">H1288</a>	အို သင်ရောက်လာ <a href="#">H0935</a>	အို -၌မတိုင်မီ <a href="#">H2962</a>

33

အမဲသားကိုရ၍၊ ငါထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူကို  
ကောင်းကျိုးပေးမိပြီသူ သည် ကောင်းကျိုးမြင့်ဂလာကို ကော်အမှန်ခံရလိမ့်မည်ဟု ဆိုလင်၏။

အို အော်ဟစ်ခြင်း <a href="#">H6818</a>	အို -နှင့်အော်ဟစ်လင် <a href="#">H6817</a>	အို -၏သူအဘ <a href="#">H0001</a>	အို စကားများ- <a href="#">H1697</a>	အို -ကို <a href="#">H0853</a>	အို ဆေး <a href="#">H6215</a>	အို -၌ကပြီးခဲ့သခအခါ <a href="#">H8085</a>
အို -လည်း <a href="#">H1571</a>	အို ငါ့ကိုကောင်းချီးပေးပါ <a href="#">H1288</a>	အို -သို့သူအဘ <a href="#">H0001</a>	အို -နှင့်ဆိုင်လင် <a href="#">H0559</a>	အို အလွန် <a href="#">H3966</a>	အို -တိုင်အောင် <a href="#">H5704</a>	အို -နှင့်ခါးသီးသခ <a href="#">H4751</a>
						အို ငါ့အဘ <a href="#">H0001</a>
						အို ငါ <a href="#">H0589</a>

34

အဘဆိုသခ စကားကိုသေကပြီးလျှင်၊ အလွန်ပပြင်းသခအသံနှင့် သည်းထန်စွာ ငိုကွဲလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း  
ကောင်းကျိုးပေးပါလော့၊ ပေးပါလော့ဟုဆိုလင်၏။



အဘဏ္ဍာကလည်း၊ ကညြို့ပူပါ။ သင်၏ နရောသည် မမြတ်နိုးဆီခွင့်နှင့်၊ အထက်မိုယ်း ကောင်းကင်၏နှင့်နှင့်၊ ပြည့်စုံလိမ့်မည်။

၇၅၅၃ -ကဲ့သို့	၇၅၅၃ -နှင့်ဖက်လိမ့်မည် <a href="#">H1961</a>	၇၅၅၃ သင်အစခေမည် <a href="#">H5647</a>	၇၅၅၃ သင့်ညီ <a href="#">H0251</a>	၇၅၅၃ -နှင့်-ကို <a href="#">H0853</a>	၇၅၅၃ သင်အသက်ရှင်မည် <a href="#">H2421</a>	၇၅၅၃ သင့်ဓား <a href="#">H2719</a>	၇၅၅၃ -နှင့်-အပေါ်	40
		:၇၅၅၃ သင့်လည်ကုပ်	၇၅၅၃ -မှ-အပေါ်	၇၅၅၃ သွယ်မိုးပိုး <a href="#">H5923</a>	၇၅၅၃ -နှင့်သင်ချီးဖျက်မည် <a href="#">H6561</a>	၇၅၅၃ သင်ဆုတ်ခွာမည် <a href="#">H7300</a>		

ထားဖွင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသဒေအခါ၊ သူတင် သဒေထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြောဆိုလေ၏။

၇၅၅၃ ကောင်းချီးပေးခဲ၏-သူကို <a href="#">H1288</a>	၇၅၅၃ -ထိုအရာ	၇၅၅၃ -ထိုကောင်းချီး <a href="#">H1293</a>	၇၅၅၃ -အပေါ်	၇၅၅၃ ယာကုပ် <a href="#">H3290</a>	၇၅၅၃ -ကို <a href="#">H0853</a>	၇၅၅၃ ဆေဓာ <a href="#">H6215</a>	၇၅၅၃ -နှင့်မှန်းတီးလေ၏ <a href="#">H7852</a>	41
၇၅၅၃ ငါ့အဘ <a href="#">H0001</a>	၇၅၅၃ -၏ဝမ်းနည်းခြင်း <a href="#">H0060</a>	၇၅၅၃ ရက်စက်များ- <a href="#">H3117</a>	၇၅၅၃ နီးကပ်လာလိမ့်မည် <a href="#">H7126</a>	၇၅၅၃ -၌သူနုလုံး	၇၅၅၃ ဆေဓာ <a href="#">H6215</a>	၇၅၅၃ -နှင့်ဆိုလေ၏ <a href="#">H0559</a>	၇၅၅၃ သူ့အဘ <a href="#">H0001</a>	
				:၇၅၅၃ ငါ့ညီ <a href="#">H0251</a>	၇၅၅၃ ယာကုပ် <a href="#">H3290</a>	၇၅၅၃ -ကို <a href="#">H0853</a>	၇၅၅၃ -နှင့်ငါသတ်မည် <a href="#">H2026</a>	

အဘသည် ယာကုပ်အား ပေးသဒေ ကောင်းကီးမင့်ဂလာကဖြင့်၊ သေသည့် ယာကုပ်ကို အငိုထား၍၊ ငါ့အဘကဖြင့် ညည်းတွားရသဒေ နှစ်ရက်ကာလ အချိန် နီးပါးထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု၊ အကဲဖြင့် ပြောလေ၏။

၇၅၅၃ -ထိုကိစ္စသေ	၇၅၅၃ သူ့မှသား	၇၅၅၃ -၏ဆေဓာ <a href="#">H6215</a>	၇၅၅၃ စကားများ- <a href="#">H1697</a>	၇၅၅၃ -ကို <a href="#">H0853</a>	၇၅၅၃ -သို့ရိမကာ <a href="#">H7259</a>	၇၅၅၃ -နှင့်ပြောကပြခြင်းခံရလေ၏ <a href="#">H5046</a>	42	
၇၅၅၃ ကညြို့ <a href="#">H2009</a>	၇၅၅၃ -သို့သူထံ <a href="#">H0413</a>	၇၅၅၃ -နှင့်ဆိုလေ၏ <a href="#">H0559</a>	၇၅၅၃ -ထိုငယ်သဒေ	၇၅၅၃ သူ့မှသား	၇၅၅၃ -သို့ယာကုပ် <a href="#">H3290</a>	၇၅၅၃ -နှင့်ခေါ်လေ၏ <a href="#">H7121</a>	၇၅၅၃ -နှင့်စလွတ်လေ၏ <a href="#">H7971</a>	
		:၇၅၅၃ -သို့သတ်-သင့်ကို <a href="#">H2026</a>	၇၅၅၃ -သင့်ကို	၇၅၅၃ သက်သာခြင်းယူနု၏ <a href="#">H5162</a>	၇၅၅၃ သင့်အစ်ကို <a href="#">H0251</a>	၇၅၅၃ ဆေဓာ <a href="#">H6215</a>		

ထိုသို့သားကိစ္စသေပြောသဒေစကားကို အမိ အရမကုကကပြလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏ အစ်ကိုသေသည့် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌ စိတ်ပပြောလိမ့်မည်။

၇၅၅၃ ငါ့အစ်ကို <a href="#">H0251</a>	၇၅၅၃ လာဗန်	၇၅၅၃ -သို့ <a href="#">H0413</a>	၇၅၅၃ -သင့်အတွက်	၇၅၅၃ ထွက်ပခြင်း- <a href="#">H1272</a>	၇၅၅၃ -နှင့်ထ	၇၅၅၃ -၌ငါ့အသံ	၇၅၅၃ နားထောင် <a href="#">H8085</a>	၇၅၅၃ ငါ့သား	၇၅၅၃ -နှင့်-ယခု <a href="#">H6258</a>	43
									:၇၅၅၃ ခါရန်-သို့	

ထိုကဖြင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နှောခါရန်မို့၌ ထ၍ ပြောသွား ပါလော့။

: ချိကုန်	တကု	သၢဖ်က	- ဘဗ်	၇	ဝိကုန်	ဝိကု	၇	ကုသု	44
- ဧသင်အစ်ကို	အမျက်-	ပန်မည်	- ထိုအရာ	- တိုင်အောင်	အချို	ရက်စက်	- သူနှင့်	- နှင့်နု	
<a href="#">H0251</a>	<a href="#">H2534</a>	<a href="#">H7725</a>		<a href="#">H5704</a>	<a href="#">H0259</a>	<a href="#">H3117</a>		<a href="#">H3427</a>	

သင်၏အစ်ကိုစိတ်ပပြသည်တိုင်အောင်၊ သူထံမှာ ခဏရူဇင်၍ နပေါလော့။

ကုသု	- ဘဗ်	က	ကုသု	ကုသု	ချိကုန်	- ခု	သၢဖ်	- ၇	45
သင်ပုခြံသည်	- ထိုအရာ	—	- နှင့်မ	- မှသင့်ထံ	- ဧသင်အစ်ကို	- အမျက်-	ပန်-	- တိုင်အောင်	
		<a href="#">H0853</a>	<a href="#">H7911</a>		<a href="#">H0251</a>	<a href="#">H0639</a>	<a href="#">H7725</a>	<a href="#">H5704</a>	
- လည်း	လည်း	ကု	မ	ချိကုန်	ကု	ဝိ	ဝိ		
<a href="#">H1571</a>	လည်း	- အဘယ်က	- မှထိုနု	- နှင့်ငါခေါ်ယူမည်-	- သင့်ကို	- နှင့်ငါစလွတ်မည်	- သူကို		
		<a href="#">H4100</a>	<a href="#">H8033</a>	<a href="#">H3947</a>		<a href="#">H7971</a>			
						: ကု	ဝိ	ဝိ	
						တစ်ခု	နု-	သင်တို့နှစ်ယောက်	
						<a href="#">H0259</a>	<a href="#">H3117</a>	<a href="#">H8147</a>	

သင်၏အစ်ကို စိတ်ပပြ၍၊ သင်သည် သူ့ ပြောအမှုကို သူမလျော့သဘောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက် လုံးကို တနုခင်းတွင် အဘယ်ကဖြင့် ငါ့ရုံးရမည်နည်း ဟု ဆိုလ၏။

က	က	က	က	က	က	က	က	က	46
- ဧဟိတုတိ	သမီးများ-	- ကဖြင့်	- ခွဲငါ့အသက်	ငါငြိငြိခွဲပီ	ယိဇဟတ်	- သို့	ရိဗကာ	- နှင့်ဆိုလ၏	
<a href="#">H2845</a>	<a href="#">H1323</a>	<a href="#">H6440</a>		<a href="#">H6973</a>	<a href="#">H3327</a>	<a href="#">H0413</a>	<a href="#">H7259</a>	<a href="#">H0559</a>	
က	က	က	က	က	က	က	က	က	
- ဧမဖြက	- မှသမီးများ	- ကဲ့သို့ဤသူတို့	- ဧဟိတုတိ	- မှသမီးများ-	ဇနီး	ယာကုပ်	ယူမည်	- အကယ်၍	
<a href="#">H0776</a>	<a href="#">H1323</a>	<a href="#">H0428</a>	<a href="#">H2845</a>	<a href="#">H1323</a>	<a href="#">H0802</a>	<a href="#">H3290</a>	<a href="#">H3947</a>		
						: ဝိ	က	က	
						အသက်ရှင်ခင်း	- ငါ့အတွက်	- အဘယ်ကဖြင့်	
								<a href="#">H4100</a>	

တဖန်ရမေကုကသည် ကုဇက်ထံသို့သွား၍၊ ကျွန်မသည် ဟသေအမျိုးသမီးတို့ကဖြင့်၊ ကိုယ်အသက် ကို ငြိငြိလှ၏။ ဤပပြသုသမီးကဲ့သို့သဘော၊ ဟသေ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပပြ၍၊ ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပပြဆိုလ၏။